



Handwritten text in Devanagari script, likely bleed-through from the reverse side of the page. The text is partially obscured by a dark circular mark in the center.

Handwritten text in Devanagari script, likely bleed-through from the reverse side of the page. The text is partially obscured by a dark mark in the center.

Handwritten text in a script, likely Burmese, on the top line of the palm leaf.

Handwritten text in a script, likely Burmese, on the second line of the palm leaf.

Handwritten text in a script, likely Burmese, on the third line of the palm leaf.

Handwritten text in a script, likely Burmese, on the bottom line of the palm leaf.

...
...
...
...
...

...
...
...
...
...

...
...
...
...
...

...
...
...
...
...

177
[Faint handwritten text in Devanagari script, likely a header or title line]

[Faint handwritten text in Devanagari script, first line of the main body]

[Faint handwritten text in Devanagari script, second line of the main body]

[Faint handwritten text in Devanagari script, third line of the main body]

[Faint handwritten text in Devanagari script, fourth line of the main body]

[Faint handwritten text in Devanagari script, fifth line of the main body]

[Faint handwritten text in Devanagari script, sixth line of the main body]

● ၁၇၇၇ ခုနှစ် မတ်လ ၁၀ ရက်နေ့

မုတ်လ ၁၀ ရက်နေ့ မုတ်လ ၁၀ ရက်နေ့

၁၇၇၇ ခုနှစ် မတ်လ ၁၀ ရက်နေ့

၁၇၇၇ ခုနှစ် မတ်လ ၁၀ ရက်နေ့

၁၇၇၇ ခုနှစ် မတ်လ ၁၀ ရက်နေ့

၁၇၇၇ ခုနှစ် မတ်လ ၁၀ ရက်နေ့

၁၇၇၇ ခုနှစ် မတ်လ ၁၀ ရက်နေ့

၁၇၇၇ ခုနှစ် မတ်လ ၁၀ ရက်နေ့

၁၈၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်သော အမျိုးသမီးတစ်ဦး၏ နာမည်ကို ရေးသားခဲ့သည်။

မိခင်အား နာမည်ပေးရာတွင် မိမိ၏ နာမည်ကို ပေးခဲ့သည်။

၁၈၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်သော အမျိုးသမီးတစ်ဦး၏ နာမည်ကို ရေးသားခဲ့သည်။

မိခင်အား နာမည်ပေးရာတွင် မိမိ၏ နာမည်ကို ပေးခဲ့သည်။

Handwritten text in a script, likely Indic, on a palm leaf. The text is written in a cursive style and appears to be a continuous line of writing.

Handwritten text in a script, likely Indic, on a palm leaf. The text is written in a cursive style and appears to be a continuous line of writing.

Handwritten text in a script, likely Indic, on a palm leaf. The text is written in a cursive style and appears to be a continuous line of writing.

Handwritten text in a script, likely Indic, on a palm leaf. The text is written in a cursive style and appears to be a continuous line of writing.

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The script is finely etched into the surface of the dried leaf. The leaf is rectangular and has two circular holes punched through it, one on the left and one on the right, for binding. The background is dark, making the light-colored leaf stand out.

Handwritten text in the top left section of the palm leaf.

Handwritten text in the middle left section of the palm leaf.

Handwritten text in the bottom left section of the palm leaf.

Handwritten text in the bottom left section of the palm leaf.

Handwritten text in the top right section of the palm leaf.

Handwritten text in the middle right section of the palm leaf.

Handwritten text in the bottom right section of the palm leaf.

Handwritten text in the bottom right section of the palm leaf.

158

ကလေးတို့အားလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုရမည်။

အားလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုရမည်။

အားလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုရမည်။

အားလုံးကို ချစ်မြတ်နိုးစွာ ကြည့်ရှုရမည်။

...
...
...
...
...

...
...
...
...
...

...
...
...
...
...

...
...
...
...
...

Handwritten text in a script, likely Indic, on the top line of the palm leaf manuscript.

Handwritten text in a script, likely Indic, on the bottom line of the palm leaf manuscript.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in a cursive script, likely a continuation from the previous page.

Handwritten text in Devanagari script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The leaf is aged and shows signs of wear, including two circular holes for binding. The script is a traditional form of Devanagari, likely from a historical or religious text. The characters are finely etched into the surface of the leaf.

Handwritten text in Devanagari script on a palm leaf manuscript. The text is arranged in approximately 12 horizontal lines. The script is cursive and appears to be a form of Marathi or a related language. The leaf is aged and shows signs of wear, including two circular holes for binding. The text is written in a dark ink, likely natural pigments.

၁၂၂၂ ခုနှစ်တွင် မြန်မာနိုင်ငံတော်
တော်ဝင် အမတ်ကြီး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ဦးဘဦး ဦးဘဦး ဦးဘဦး

ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥ ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥

ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥ ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥

ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥ ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥

ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥ ਮੁਖੀ ਅਭਿਮਤਿ ਤਿਸਰਾ ਭਾਗ ਭਾਗੀ ॥

၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ဝမ်းနာရီ ၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ဝမ်းနာရီ ၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ဝမ်းနာရီ ၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ဝမ်းနာရီ ၁၈၈၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

...
...
...

...
...
...

...
...
...

...
...
...

Handwritten text in a script, likely Burmese, on the top line of the palm leaf.

Handwritten text in a script, likely Burmese, on the second line of the palm leaf.

Handwritten text in a script, likely Burmese, on the third line of the palm leaf.

Handwritten text in a script, likely Burmese, on the bottom line of the palm leaf.

Handwritten text on the left side of the top row.

Handwritten text on the right side of the top row.

Handwritten text on the left side of the second row.

Handwritten text on the right side of the second row.

Handwritten text on the left side of the third row.

Handwritten text on the right side of the third row.

Handwritten text on the left side of the bottom row.

Handwritten text on the right side of the bottom row.

Handwritten text in Burmese script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The script is a traditional form of Burmese, likely from the 19th or early 20th century. The leaf is aged and shows signs of wear, including two circular holes for binding and a vertical crease down the center. The text is written in a dark ink, possibly from a reed pen. The first line is partially obscured by a white strip of paper or tape. The overall appearance is that of a historical document or a religious text.

100

...
...
...
...
...
...
...
...

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သော

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သော

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သော

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သော

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

မိုးမိုးဝင်း ဦးစွာ စာတမ်း ရေးသားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

Handwritten text on the left strip of the palm leaf manuscript, consisting of several lines of script.

Handwritten text on the right strip of the palm leaf manuscript, consisting of several lines of script.

... ॥ ॐ नमो भगवते वासुदेवाय ॥ ... ॥

... ॥ ॐ नमो भगवते वासुदेवाय ॥ ... ॥

... ॥ ॐ नमो भगवते वासुदेवाय ॥ ... ॥

... ॥ ॐ नमो भगवते वासुदेवाय ॥ ... ॥

Handwritten text in a script, likely Devanagari, on a palm leaf manuscript. The text is arranged in approximately five horizontal lines across the length of the leaf. The script is cursive and characteristic of traditional Indian manuscript writing. The leaf is aged and shows signs of wear, including three circular holes for binding and some surface discoloration.

...
...
...
...

...
...
...
...

...
...
...
...

...
...
...
...

ਸਤਿਨਾਮੁ ਕਰਤਾ ਹਰਿ ॥ ਨਾਨਕਾ ਜੀ ॥ ੧ ॥

ਮਨੁ ਮਨੁ ਮਨੁ ਮਨੁ ॥ ਮਨੁ ਮਨੁ ਮਨੁ ਮਨੁ ॥

ਮਨੁ ਮਨੁ ਮਨੁ ਮਨੁ ॥ ਮਨੁ ਮਨੁ ਮਨੁ ਮਨੁ ॥

ਮਨੁ ਮਨੁ ਮਨੁ ਮਨੁ ॥ ਮਨੁ ਮਨੁ ਮਨੁ ਮਨੁ ॥

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in approximately five horizontal lines. The first line is partially obscured by a dark, irregular mark on the left. The script is finely etched into the surface of the leaf. Two circular holes are visible, used for threading a cord to bind multiple leaves together. The leaf itself is light brown and shows signs of age and wear.

Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in approximately five lines, though some are partially obscured by the binding or the edge of the leaf.

Handwritten text in a script, likely Burmese, on the right side of the palm leaf. This section contains more text, also arranged in lines, continuing the inscription from the left side.

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

Handwritten text in Devanagari script, likely a historical record or document. The text is written on a piece of aged paper with two circular holes punched on the left side. The script is cursive and appears to be from a historical period.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

1. 2. 3. 4. 5. 6. 7. 8. 9. 10. 11. 12. 13. 14. 15. 16. 17. 18. 19. 20. 21. 22. 23. 24. 25. 26. 27. 28. 29. 30. 31. 32. 33. 34. 35. 36. 37. 38. 39. 40. 41. 42. 43. 44. 45. 46. 47. 48. 49. 50. 51. 52. 53. 54. 55. 56. 57. 58. 59. 60. 61. 62. 63. 64. 65. 66. 67. 68. 69. 70. 71. 72. 73. 74. 75. 76. 77. 78. 79. 80. 81. 82. 83. 84. 85. 86. 87. 88. 89. 90. 91. 92. 93. 94. 95. 96. 97. 98. 99. 100.

Handwritten text in a script, possibly Indic, on the top line of the palm leaf.

Handwritten text in a script, possibly Indic, on the middle line of the palm leaf.

Handwritten text in a script, possibly Indic, on the bottom line of the palm leaf.

Handwritten text in Devanagari script, likely a list or record. The text is partially obscured by a large, dark, irregular mark or damage on the left side of the strip.

Handwritten text in Devanagari script, continuing the list or record. The text is written in a cursive style and appears to be a continuation of the text on the left.

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in two columns, separated by a central vertical line. The script is finely inscribed and appears to be a historical or religious record. The leaf shows signs of age, including discoloration and small holes.

၁၇၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့

မန္တလေးတိုင်းဒေသကြီး

၁၇၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့

မန္တလေးတိုင်းဒေသကြီး

၁၇၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့

မန္တလေးတိုင်းဒေသကြီး

၁၇၁၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့

မန္တလေးတိုင်းဒေသကြီး

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The leaf is aged and shows signs of wear, including three circular holes (two on the left, one on the right) and a small tear near the center. A thin white cord is visible near the bottom left hole.

Handwritten text in Devanagari script, likely a historical record or document. The text is written on a light-colored, possibly aged, paper or parchment. The script is cursive and somewhat faded, suggesting it is an older document. The text is arranged in a single line across the top of the page.

Handwritten text in Devanagari script, likely a historical record or document. The text is written on a light-colored, possibly aged, paper or parchment. The script is cursive and somewhat faded, suggesting it is an older document. The text is arranged in a single line across the middle of the page.

Handwritten text in Devanagari script, likely a historical record or document. The text is written on a light-colored, possibly aged, paper or parchment. The script is cursive and somewhat faded, suggesting it is an older document. The text is arranged in a single line across the bottom of the page.

Handwritten text in Devanagari script, likely a historical record or document. The text is written on a light-colored, possibly aged, paper or parchment. The script is cursive and somewhat faded, suggesting it is an older document. The text is arranged in a single line across the bottom of the page.

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၂၀၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့




ကျေးဇူးတင်စွာ ခံယူရန် ကျွန်ုပ်တို့ အားလုံးက အားပေးကြပါမည်။

ကျေးဇူးတင်စွာ ခံယူရန် ကျွန်ုပ်တို့ အားလုံးက အားပေးကြပါမည်။

ကျေးဇူးတင်စွာ ခံယူရန် ကျွန်ုပ်တို့ အားလုံးက အားပေးကြပါမည်။

ကျေးဇူးတင်စွာ ခံယူရန် ကျွန်ုပ်တို့ အားလုံးက အားပေးကြပါမည်။

၁၇၇၂ ခု ဇူလိုင်လ ၁၅ ရက်နေ့တွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်
ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်
ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်
ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်
ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင် ဘုရားရှိခိုးရာတွင်



Handwritten text on the left side of the palm leaf, likely a list or record of items or names.

Handwritten text on the right side of the palm leaf, continuing the list or record.

ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥

ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥

ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥

ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥ ॐ नमो भगवते वासुदेवाय ॥ १ ॥

1944-1945
1946-1947
1948-1949
1950-1951
1952-1953
1954-1955
1956-1957
1958-1959
1960-1961
1962-1963
1964-1965
1966-1967
1968-1969
1970-1971
1972-1973
1974-1975
1976-1977
1978-1979
1980-1981
1982-1983
1984-1985
1986-1987
1988-1989
1990-1991
1992-1993
1994-1995
1996-1997
1998-1999
2000-2001
2002-2003
2004-2005
2006-2007
2008-2009
2010-2011
2012-2013
2014-2015
2016-2017
2018-2019
2020-2021
2022-2023
2024-2025
2026-2027
2028-2029
2030-2031
2032-2033
2034-2035
2036-2037
2038-2039
2040-2041
2042-2043
2044-2045
2046-2047
2048-2049
2050-2051
2052-2053
2054-2055
2056-2057
2058-2059
2060-2061
2062-2063
2064-2065
2066-2067
2068-2069
2070-2071
2072-2073
2074-2075
2076-2077
2078-2079
2080-2081
2082-2083
2084-2085
2086-2087
2088-2089
2090-2091
2092-2093
2094-2095
2096-2097
2098-2099
2100-2101
2102-2103
2104-2105
2106-2107
2108-2109
2110-2111
2112-2113
2114-2115
2116-2117
2118-2119
2120-2121
2122-2123
2124-2125
2126-2127
2128-2129
2130-2131
2132-2133
2134-2135
2136-2137
2138-2139
2140-2141
2142-2143
2144-2145
2146-2147
2148-2149
2150-2151
2152-2153
2154-2155
2156-2157
2158-2159
2160-2161
2162-2163
2164-2165
2166-2167
2168-2169
2170-2171
2172-2173
2174-2175
2176-2177
2178-2179
2180-2181
2182-2183
2184-2185
2186-2187
2188-2189
2190-2191
2192-2193
2194-2195
2196-2197
2198-2199
2200-2201
2202-2203
2204-2205
2206-2207
2208-2209
2210-2211
2212-2213
2214-2215
2216-2217
2218-2219
2220-2221
2222-2223
2224-2225
2226-2227
2228-2229
2230-2231
2232-2233
2234-2235
2236-2237
2238-2239
2240-2241
2242-2243
2244-2245
2246-2247
2248-2249
2250-2251
2252-2253
2254-2255
2256-2257
2258-2259
2260-2261
2262-2263
2264-2265
2266-2267
2268-2269
2270-2271
2272-2273
2274-2275
2276-2277
2278-2279
2280-2281
2282-2283
2284-2285
2286-2287
2288-2289
2290-2291
2292-2293
2294-2295
2296-2297
2298-2299
2300-2301
2302-2303
2304-2305
2306-2307
2308-2309
2310-2311
2312-2313
2314-2315
2316-2317
2318-2319
2320-2321
2322-2323
2324-2325
2326-2327
2328-2329
2330-2331
2332-2333
2334-2335
2336-2337
2338-2339
2340-2341
2342-2343
2344-2345
2346-2347
2348-2349
2350-2351
2352-2353
2354-2355
2356-2357
2358-2359
2360-2361
2362-2363
2364-2365
2366-2367
2368-2369
2370-2371
2372-2373
2374-2375
2376-2377
2378-2379
2380-2381
2382-2383
2384-2385
2386-2387
2388-2389
2390-2391
2392-2393
2394-2395
2396-2397
2398-2399
2400-2401
2402-2403
2404-2405
2406-2407
2408-2409
2410-2411
2412-2413
2414-2415
2416-2417
2418-2419
2420-2421
2422-2423
2424-2425
2426-2427
2428-2429
2430-2431
2432-2433
2434-2435
2436-2437
2438-2439
2440-2441
2442-2443
2444-2445
2446-2447
2448-2449
2450-2451
2452-2453
2454-2455
2456-2457
2458-2459
2460-2461
2462-2463
2464-2465
2466-2467
2468-2469
2470-2471
2472-2473
2474-2475
2476-2477
2478-2479
2480-2481
2482-2483
2484-2485
2486-2487
2488-2489
2490-2491
2492-2493
2494-2495
2496-2497
2498-2499
2500-2501
2502-2503
2504-2505
2506-2507
2508-2509
2510-2511
2512-2513
2514-2515
2516-2517
2518-2519
2520-2521
2522-2523
2524-2525
2526-2527
2528-2529
2530-2531
2532-2533
2534-2535
2536-2537
2538-2539
2540-2541
2542-2543
2544-2545
2546-2547
2548-2549
2550-2551
2552-2553
2554-2555
2556-2557
2558-2559
2560-2561
2562-2563
2564-2565
2566-2567
2568-2569
2570-2571
2572-2573
2574-2575
2576-2577
2578-2579
2580-2581
2582-2583
2584-2585
2586-2587
2588-2589
2590-2591
2592-2593
2594-2595
2596-2597
2598-2599
2600-2601
2602-2603
2604-2605
2606-2607
2608-2609
2610-2611
2612-2613
2614-2615
2616-2617
2618-2619
2620-2621
2622-2623
2624-2625
2626-2627
2628-2629
2630-2631
2632-2633
2634-2635
2636-2637
2638-2639
2640-2641
2642-2643
2644-2645
2646-2647
2648-2649
2650-2651
2652-2653
2654-2655
2656-2657
2658-2659
2660-2661
2662-2663
2664-2665
2666-2667
2668-2669
2670-2671
2672-2673
2674-2675
2676-2677
2678-2679
2680-2681
2682-2683
2684-2685
2686-2687
26

[Faint handwritten text, likely bleed-through from the reverse side.]

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.

ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။
ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။
ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။
ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။

ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။
ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။
ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။
ဒီတုန်းကတော့ ပုဂံပြင်မှာပဲ နေထိုင်ခဲ့ရတယ်။

Handwritten text in Devanagari script, first line on the left.

Handwritten text in Devanagari script, second line on the left.

Handwritten text in Devanagari script, third line on the left.

Handwritten text in Devanagari script, fourth line on the left.

Handwritten text in Devanagari script, first line on the right.

Handwritten text in Devanagari script, second line on the right.

Handwritten text in Devanagari script, third line on the right.

Handwritten text in Devanagari script, fourth line on the right.

Handwritten text in Devanagari script, fifth line on the right.

Handwritten text in Devanagari script, line 1.

Handwritten text in Devanagari script, line 2.

Handwritten text in Devanagari script, line 3.

Handwritten text in Devanagari script, line 4.

Handwritten text in Devanagari script, line 5.

Handwritten text in Devanagari script, line 6.

Handwritten text in Devanagari script, line 7.

Handwritten text in Devanagari script, line 8.

Handwritten text in Devanagari script, line 9.

Handwritten text in Devanagari script, likely a historical document or manuscript. The text is written on aged, yellowed paper with two circular holes visible. The script is cursive and appears to be from a historical period.

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့

Handwritten text in a script, possibly Indic, on the top line of the palm leaf.

Handwritten text in a script, possibly Indic, on the second line of the palm leaf.

Handwritten text in a script, possibly Indic, on the third line of the palm leaf.

Handwritten text in a script, possibly Indic, on the bottom line of the palm leaf.

Handwritten text in Burmese script, first line.

Handwritten text in Burmese script, second line.

Handwritten text in Burmese script, third line.

Handwritten text in Burmese script, fourth line.

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in four horizontal lines. The first line contains approximately 25 characters. The second line contains approximately 25 characters. The third line contains approximately 25 characters. The fourth line contains approximately 25 characters. The script is finely etched into the surface of the leaf. There are two circular holes visible on the left side of the leaf, used for binding.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

Handwritten text in a cursive script, likely a historical document or manuscript, written on a long, narrow strip of paper. The text is arranged in several lines across the strip. There are three circular holes punched along the left edge of the strip, suggesting it was part of a bound volume or a file. The ink is dark and the paper appears aged and slightly discolored.

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.

Handwritten text in Devanagari script, fourth line.

1744 12 15 1745 1 15 1745 2 15

1745 3 15 1745 4 15 1745 5 15

1745 6 15 1745 7 15 1745 8 15

1745 9 15 1745 10 15 1745 11 15

1745 12 15 1745 1 15 1745 2 15

1745 3 15 1745 4 15 1745 5 15

1745 6 15 1745 7 15 1745 8 15

1745 9 15 1745 10 15 1745 11 15

1745 12 15 1745 1 15 1745 2 15

1745 3 15 1745 4 15 1745 5 15

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

ॐ नमो भगवते वासुदेवाय

श्री १०८ अक्षरं श्री १०८ अक्षरं

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

ॐ नमो भगवते वासुदेवाय

၁၀၄၇ ခု၊ ဇူလိုင်လ ၁၁ ရက်၊ နေ့စဉ်

၁၀၄၈ ခု၊ ဇူလိုင်လ ၁၂ ရက်၊ နေ့စဉ်

၁၀၄၉ ခု၊ ဇူလိုင်လ ၁၃ ရက်၊ နေ့စဉ်

၁၀၅၀ ခု၊ ဇူလိုင်လ ၁၄ ရက်၊ နေ့စဉ်

၁၀၅၁ ခု၊ ဇူလိုင်လ ၁၅ ရက်၊ နေ့စဉ်

၁၀၅၂ ခု၊ ဇူလိုင်လ ၁၆ ရက်၊ နေ့စဉ်

၁၀၅၃ ခု၊ ဇူလိုင်လ ၁၇ ရက်၊ နေ့စဉ်

၁၀၅၄ ခု၊ ဇူလိုင်လ ၁၈ ရက်၊ နေ့စဉ်

Handwritten text in Burmese script, first line on the left strip.

Handwritten text in Burmese script, second line on the left strip.

Handwritten text in Burmese script, third line on the left strip.

Handwritten text in Burmese script, fourth line on the left strip.

Handwritten text in Burmese script, first line on the right strip.

Handwritten text in Burmese script, second line on the right strip.

Handwritten text in Burmese script, third line on the right strip.

Handwritten text in Burmese script, fourth line on the right strip.

120

...
...
...
...
...
...



Handwritten text in Devanagari script, likely a historical record or manuscript. The text is written on a piece of aged, yellowish paper with two circular holes punched through it. The script is cursive and appears to be from a historical period.

တစ်ခုကို ခုတ်ချင်သောအခါ

မူလအတိုင်း ခုတ်ချင်သောအခါ

တစ်ခုကို ခုတ်ချင်သောအခါ

မူလအတိုင်း ခုတ်ချင်သောအခါ

တစ်ခုကို ခုတ်ချင်သောအခါ

မူလအတိုင်း ခုတ်ချင်သောအခါ

တစ်ခုကို ခုတ်ချင်သောအခါ

မူလအတိုင်း ခုတ်ချင်သောအခါ

...
...
...

...
...
...

...
...
...

...
...
...

...

၁၇၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရားရှင်တို့၏ နာမည်ကို ခေါ်ဆိုရာတွင်

၁၇၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရားရှင်တို့၏ နာမည်ကို ခေါ်ဆိုရာတွင်

၁၇၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရားရှင်တို့၏ နာမည်ကို ခေါ်ဆိုရာတွင်

၁၇၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဘုရားရှင်တို့၏ နာမည်ကို ခေါ်ဆိုရာတွင်

...
...
...
...
...
...
...
...

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a piece of aged, yellowed paper with two circular holes punched through it. The script is dense and difficult to decipher due to its cursive nature and the age of the document.

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a piece of aged, yellowed paper with two circular holes punched through it. The script is dense and difficult to decipher due to its cursive nature and the age of the document.

+

Handwritten text in Devanagari script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines across the length of the leaf. The script is cursive and typical of traditional Indian manuscript writing. There are three circular holes visible along the left edge of the leaf, which were used for threading a cord to bind multiple leaves together into a book format. The leaf itself is dark brown and shows signs of age and wear.

Handwritten text in a script, likely Indic, on the left side of the palm leaf.

Handwritten text in a script, likely Indic, on the left side of the palm leaf.

Handwritten text in a script, likely Indic, on the left side of the palm leaf.

Handwritten text in a script, likely Indic, on the left side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.

Handwritten text in Devanagari script, fourth line.

ॐ नमो भगवते वासुदेवाय ॥ १ ॥

ॐ नमो भगवते वासुदेवाय ॥ २ ॥

ॐ नमो भगवते वासुदेवाय ॥ ३ ॥

ॐ नमो भगवते वासुदेवाय ॥ ४ ॥

ॐ नमो भगवते वासुदेवाय ॥ ५ ॥

ॐ नमो भगवते वासुदेवाय ॥ ६ ॥

ॐ नमो भगवते वासुदेवाय ॥ ७ ॥

ॐ नमो भगवते वासुदेवाय ॥ ८ ॥

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

ॐ नमो भगवते वासुदेवाय ॥ श्रीकृष्णाय नमः ॥

Handwritten text in a cursive script, likely a historical document or manuscript. The text is written in a dark ink on a light-colored, possibly aged, paper. The script is dense and flowing, with many ligatures and variations in line thickness.

Handwritten text in a cursive script, likely a historical document or manuscript. The text is written in a dark ink on a light-colored, possibly aged, paper. The script is dense and flowing, with many ligatures and variations in line thickness.

Handwritten text in a cursive script, likely a historical document or manuscript. The text is written in a dark ink on a light-colored, possibly aged, paper. The script is dense and flowing, with many ligatures and variations in line thickness.

Handwritten text in a cursive script, likely a historical document or manuscript. The text is written in a dark ink on a light-colored, possibly aged, paper. The script is dense and flowing, with many ligatures and variations in line thickness.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in a cursive script, likely a historical document or manuscript.

Handwritten text in Devanagari script, line 1.

Handwritten text in Devanagari script, line 2.

Handwritten text in Devanagari script, line 3.

Handwritten text in Devanagari script, line 4.

Handwritten text in an ancient script, likely Tamil, inscribed on a palm leaf. The text is arranged in approximately 10 horizontal lines. The leaf is aged and shows signs of wear, with two circular holes visible for binding. The script is finely etched into the surface of the leaf.

Handwritten text in a cursive script, likely a historical form or document.

Handwritten text in a cursive script, likely a historical form or document.

Handwritten text in a cursive script, likely a historical form or document.

Handwritten text in a cursive script, likely a historical form or document.

Handwritten text in a script, likely Indic, on the left side of the palm leaf. The text is arranged in several lines, starting with a small mark that could be a date or a reference number.

Handwritten text in a script, likely Indic, on the left side of the palm leaf. This line appears to be a continuation of the text from the previous block.

Handwritten text in a script, likely Indic, on the left side of the palm leaf. This line continues the sequence of text on the left.

Handwritten text in a script, likely Indic, on the left side of the palm leaf. This is the final line of text on the left side.

Handwritten text in a script, likely Indic, on the right side of the palm leaf. This section contains the majority of the text on the right, written in a consistent script across multiple lines.

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.

Handwritten text in Devanagari script, likely a historical record or document. The text is written on a dark, aged paper with three circular holes punched along the left edge. The script is dense and appears to be a formal record, possibly related to land or administrative matters. The text is arranged in approximately 10 horizontal lines across the page.

Handwritten text in Devanagari script, line 1.

Handwritten text in Devanagari script, line 2.

Handwritten text in Devanagari script, line 3.

Handwritten text in Devanagari script, line 4.

Handwritten text in Devanagari script, first line on the left fragment.

Handwritten text in Devanagari script, second line on the left fragment.

Handwritten text in Devanagari script, third line on the left fragment.

Handwritten text in Devanagari script, fourth line on the left fragment.

Handwritten text in Devanagari script, first line on the right fragment.

Handwritten text in Devanagari script, second line on the right fragment.

Handwritten text in Devanagari script, third line on the right fragment.

Handwritten text in Devanagari script, fourth line on the right fragment.

Handwritten text in Burmese script, first line.

Handwritten text in Burmese script, second line.

Handwritten text in Burmese script, third line.

Handwritten text in Burmese script, fourth line.

Handwritten text in Burmese script, fifth line.

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

Handwritten text on the left fragment of the palm leaf, including a small circular mark.

Handwritten text on the right fragment of the palm leaf, including a small circular mark.

Handwritten text in Devanagari script, line 1.

Handwritten text in Devanagari script, line 2.

Handwritten text in Devanagari script, line 3.

Handwritten text in Devanagari script, line 4.

Handwritten text in Devanagari script, line 5.

Handwritten text in Devanagari script, line 6.

Handwritten text in Devanagari script, line 7.

Handwritten text in Devanagari script, line 8.

၁၇၇၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဝန်ထမ်းများသည်

အမှုကြီးကို ဆောင်ရွက်ရာတွင် အမှုကြီးကို ဆောင်ရွက်ရာတွင် အမှုကြီးကို ဆောင်ရွက်ရာတွင်

အမှုကြီးကို ဆောင်ရွက်ရာတွင် အမှုကြီးကို ဆောင်ရွက်ရာတွင် အမှုကြီးကို ဆောင်ရွက်ရာတွင်

အမှုကြီးကို ဆောင်ရွက်ရာတွင် အမှုကြီးကို ဆောင်ရွက်ရာတွင် အမှုကြီးကို ဆောင်ရွက်ရာတွင်

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.

Handwritten text in Devanagari script, fourth line.

Handwritten text in Devanagari script, fifth line.

Handwritten text in Devanagari script, sixth line.

Handwritten text in Devanagari script, seventh line.

Handwritten text in Devanagari script, eighth line.

Handwritten text in a script, likely Burmese, on the top line of the palm leaf.

Handwritten text in a script, likely Burmese, on the second line of the palm leaf.

Handwritten text in a script, likely Burmese, on the third line of the palm leaf.

Handwritten text in a script, likely Burmese, on the bottom line of the palm leaf.

Handwritten text on the left strip, likely a continuation from the previous page.

Handwritten text on the left strip, likely a continuation from the previous page.

Handwritten text on the left strip, likely a continuation from the previous page.

Handwritten text on the left strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text on the right strip, likely a continuation from the previous page.

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in approximately 10 horizontal lines across the length of the leaf. Two circular holes are visible, used for binding multiple leaves together. A small green tab is attached to the left edge near the first hole.

Handwritten text on the left side of the palm leaf, likely a title or introductory line.

Handwritten text on the left side of the palm leaf, continuing the inscription.

Handwritten text on the left side of the palm leaf, continuing the inscription.

Handwritten text on the left side of the palm leaf, continuing the inscription.

Handwritten text on the left side of the palm leaf, continuing the inscription.

Handwritten text on the right side of the palm leaf, likely a title or introductory line.

Handwritten text on the right side of the palm leaf, continuing the inscription.

Handwritten text on the right side of the palm leaf, continuing the inscription.

Handwritten text on the right side of the palm leaf, continuing the inscription.

Handwritten text on the right side of the palm leaf, continuing the inscription.

၁၇၆၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

မန္တလေးမြို့၊ ဝန်ကြီးရုံး

အထွေထွေအမိန့်

အမိန့်အရ

အမိန့်အရ အမိန့်အရ အမိန့်အရ

အမိန့်အရ အမိန့်အရ အမိန့်အရ

အမိန့်အရ အမိန့်အရ အမိန့်အရ

အမိန့်အရ အမိန့်အရ အမိန့်အရ

အမိန့်အရ အမိန့်အရ အမိန့်အရ

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.

Handwritten text in Devanagari script, fourth line.

Handwritten text in Devanagari script, fifth line.

Handwritten text on the left side of the palm leaf, including a small mark resembling a cross or star at the bottom left.

Handwritten text on the right side of the palm leaf, continuing the script across several lines.

1. 2011-12-20 10:00 AM

2. 2011-12-20 10:00 AM

3. 2011-12-20 10:00 AM

4. 2011-12-20 10:00 AM

5. 2011-12-20 10:00 AM

6. 2011-12-20 10:00 AM

7. 2011-12-20 10:00 AM

8. 2011-12-20 10:00 AM

၁၈၈၇ ခု ဇူလိုင်လ ၁၅ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၈၈၇ ခု ဇူလိုင်လ ၁၅ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၈၈၇ ခု ဇူလိုင်လ ၁၅ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၈၈၇ ခု ဇူလိုင်လ ၁၅ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၈၈၇ ခု ဇူလိုင်လ ၁၅ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၈၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

အထွေထွေ အမည်အားဖြင့် အောက်ပါအတိုင်း

၁၈၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

၁၈၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

၁၈၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

၁၈၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

၁၈၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

၁၈၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေပြည်တော်၊ မြန်မာနိုင်ငံတော်

Handwritten text on the left side of the top strip.

Handwritten text on the right side of the top strip.

Handwritten text on the left side of the middle strip.

Handwritten text on the right side of the middle strip.

Handwritten text on the left side of the bottom strip.

Handwritten text on the right side of the bottom strip.

Handwritten text on the left side of the bottom strip.

Handwritten text on the right side of the bottom strip.

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.

Handwritten text in Devanagari script, fourth line.

Handwritten text in Devanagari script, first line on the left side of the palm leaf.

Handwritten text in Devanagari script, second line on the left side of the palm leaf.

Handwritten text in Devanagari script, third line on the left side of the palm leaf.

Handwritten text in Devanagari script, fourth line on the left side of the palm leaf.

Handwritten text in Devanagari script, first line on the right side of the palm leaf.

Handwritten text in Devanagari script, second line on the right side of the palm leaf.

Handwritten text in Devanagari script, third line on the right side of the palm leaf.

Handwritten text in Devanagari script, fourth line on the right side of the palm leaf.





Handwritten text on a palm leaf manuscript strip, featuring several lines of script in an Indic language. The text is written in dark ink on a light-colored, textured surface. The strip is held in place by a thin white thread. Two circular holes are visible, likely for binding or display purposes.

Handwritten text in a cursive script, likely a list or account, spanning the top portion of the palm leaf.

Handwritten text in a cursive script, continuing the list or account, located in the middle section of the leaf.

Handwritten text in a cursive script, continuing the list or account, located in the lower middle section of the leaf.

Handwritten text in a cursive script, likely a concluding statement or signature, located at the bottom of the leaf.

Handwritten text on a palm leaf manuscript, likely in Tamil script. The text is arranged in approximately 10 horizontal lines across the length of the leaf. The script is cursive and appears to be a historical form of the Tamil language. The leaf is bound on the left side with a green cord and has two circular holes punched along its length. A small metal clip is visible on the left edge.

Handwritten text in a cursive script, likely a historical document or letter, written on aged, yellowed paper. The text is arranged in several lines, with some words appearing to be in a different script or dialect than others, possibly indicating a mix of languages or a specific regional dialect. The handwriting is somewhat faded and the paper shows signs of wear and discoloration.

Handwritten text on the left side of the palm leaf, likely a preface or introductory section. The script is in an ancient form, possibly Pali or Sanskrit, and is written in a cursive style. It appears to be a list or a series of instructions, with some lines starting with 'သ' (Da) and 'န' (Na).

Handwritten text on the right side of the palm leaf, continuing the list or instructions. The script is consistent with the left side, and the text is arranged in a structured manner, possibly corresponding to a specific ritual or legal code. The text is written in a cursive style, and the characters are well-defined.

357

...

...

...

...

...

...

...

...

...

...

...

Handwritten text in a script, likely Indic, on the left side of the palm leaf.

Handwritten text in a script, likely Indic, on the left side of the palm leaf.

Handwritten text in a script, likely Indic, on the left side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf.

Handwritten text on the left side of the palm leaf, likely a preface or introductory note.

Handwritten text on the left side of the palm leaf, continuing the inscription.

Handwritten text on the right side of the palm leaf, likely a continuation of the inscription.

Handwritten text on the right side of the palm leaf, continuing the inscription.

Handwritten text on the left strip, likely a continuation from a previous page.

Handwritten text on the left strip, likely a continuation from a previous page.

Handwritten text on the left strip, likely a continuation from a previous page.

Handwritten text on the left strip, likely a continuation from a previous page.

Handwritten text on the right strip, likely a continuation from a previous page.

Handwritten text on the right strip, likely a continuation from a previous page.

Handwritten text on the right strip, likely a continuation from a previous page.

Handwritten text on the right strip, likely a continuation from a previous page.

၇၄၀ - ၁၃၄၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ နေပြည်တော် မြို့နယ်၊

မိုးဝါးကျေးရွာ၊ မိုးဝါးကျေးရွာအုပ်စု၊ မိုးဝါးကျေးရွာအုပ်စုအတွင်း

၁၃၄၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ နေပြည်တော် မြို့နယ်၊

မိုးဝါးကျေးရွာ၊ မိုးဝါးကျေးရွာအုပ်စု၊ မိုးဝါးကျေးရွာအုပ်စုအတွင်း

Handwritten text on the left fragment of the palm leaf manuscript, consisting of several lines of script.

Handwritten text on the right fragment of the palm leaf manuscript, continuing the script from the left fragment.

Handwritten text on the left fragment of the palm leaf, including a small circular hole.

Handwritten text on the right fragment of the palm leaf, featuring a circular hole and a small metal clip on the right edge.

၁၂၇
တို့မှလည်းကောင်း၊ နတ်တို့မှလည်းကောင်း၊
မိမိတို့၏အားကိုးရာတို့ကိုလည်းကောင်း၊

အားကိုးရာတို့ကိုလည်းကောင်း၊
အားကိုးရာတို့ကိုလည်းကောင်း၊

အားကိုးရာတို့ကိုလည်းကောင်း၊
အားကိုးရာတို့ကိုလည်းကောင်း၊

အားကိုးရာတို့ကိုလည်းကောင်း၊
အားကိုးရာတို့ကိုလည်းကောင်း၊

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in several lines, with some characters circled. The script is finely etched into the surface of the leaf. The text appears to be a form of Burmese, possibly a religious or historical document, given the context of such palm leaf manuscripts. The characters are small and closely spaced, typical of traditional Burmese script on palm leaves. There are two circular holes visible on the left side of the leaf, which were traditionally used for threading a cord to bind multiple leaves together into a book format. The right edge of the leaf is slightly irregular, and there is a small, light-colored mark or stain near the top right corner.

Handwritten text in a script, likely Burmese, on the left side of the palm leaf.

Handwritten text in a script, likely Burmese, on the left side of the palm leaf.

Handwritten text in a script, likely Burmese, on the left side of the palm leaf.

Handwritten text in a script, likely Burmese, on the left side of the palm leaf.

Handwritten text in a script, likely Burmese, on the right side of the palm leaf.

Handwritten text in a script, likely Burmese, on the right side of the palm leaf.

Handwritten text in a script, likely Burmese, on the right side of the palm leaf.

Handwritten text in a script, likely Burmese, on the right side of the palm leaf.

17/2

ਭਗਤਾਂ ਦੇ ਸੇਵਾ ਸੁਖ ਭੋਜਨ ਦੇ ਸੁਖ ਨੂੰ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ

ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ

ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ

ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ

ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ ਪਾਪੀ ਨਾ ਭੁੱਖੇ

4th Dec 1874

... १५५५ ...

Handwritten text in a script, likely Burmese, inscribed on a palm leaf. The text is arranged in approximately 10 horizontal lines. Two circular holes are visible, used for threading a cord to bind multiple leaves together.

Handwritten text in Devanagari script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The leaf is aged and shows signs of wear, including two circular holes and a central tear. The script is a traditional form of Devanagari, likely used for religious or scholarly purposes. The text is written in a dark ink, possibly from a natural source like iron filings or a mineral pigment.

Handwritten text in a script, likely Burmese, on the top line of the palm leaf.

Handwritten text in a script, likely Burmese, on the second line of the palm leaf.

Handwritten text in a script, likely Burmese, on the third line of the palm leaf.

Handwritten text in a script, likely Burmese, on the bottom line of the palm leaf.

Handwritten text on the left fragment of the palm leaf, including a small white vertical mark near the top left hole.

Handwritten text on the right fragment of the palm leaf, continuing the script from the left fragment.

Handwritten text on a palm leaf manuscript, featuring two columns of script and two circular holes for binding.

၁၂၀၀ ခုနှစ်တွင် ဘုရားရှင်တို့၏ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

အသိအမှတ်ပြု၍ နာမည်ကို

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in Devanagari script, likely a religious or philosophical passage.

Handwritten text in a script, likely Burmese, on the left fragment of the palm leaf. The text is arranged in approximately five horizontal lines. The script is finely etched into the surface of the dried leaf.

Handwritten text in a script, likely Burmese, on the right fragment of the palm leaf. The text continues from the left fragment and is arranged in approximately five horizontal lines. The script is finely etched into the surface of the dried leaf.

မှတ်တမ်းအရ ၁၈၈၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့

၁၈၈၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှတ်တမ်း

၁၈၈၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှတ်တမ်း

၁၈၈၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှတ်တမ်း

၁၈၈၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှတ်တမ်း

၁၈၈၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှတ်တမ်း

152A

၁) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၂) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၃) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၄) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၅) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၆) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၇) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၈) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၉) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး
၁၀) နှစ်မှတစ်ခုတည်းကလေးမှတစ်ခုတည်းကလေး

Handwritten text in a script, likely Burmese, inscribed on a palm leaf. The text is arranged in approximately five horizontal lines across the length of the leaf. The script is finely etched into the surface of the dried leaf.

၁၂၇၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၂၇၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၂၇၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၁၂၇၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

Handwritten text in Devanagari script, first line on the left fragment.

Handwritten text in Devanagari script, second line on the left fragment.

Handwritten text in Devanagari script, third line on the left fragment.

Handwritten text in Devanagari script, fourth line on the left fragment.

Handwritten text in Devanagari script, first line on the right fragment.

Handwritten text in Devanagari script, second line on the right fragment.

Handwritten text in Devanagari script, third line on the right fragment.

Handwritten text in Devanagari script, fourth line on the right fragment.

၆၂၃၇ ဝိသုဒ္ဓါနိပါတ်၊ အောက်ဆုံးပိုဒ်တွင် မြန်မာပြည်အတွက် ပညာရေးနှင့် ကျန်းမာရေးတို့ကို တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ရေးသားထားသည်။

တစ်ခုတည်းရှိသောအခါမှတစ်ဆင့်
အသံအသွယ်အသွယ်အသွယ်အသွယ်

အသံအသွယ်အသွယ်အသွယ်အသွယ်
အသံအသွယ်အသွယ်အသွယ်အသွယ်

အသံအသွယ်အသွယ်အသွယ်အသွယ်
အသံအသွယ်အသွယ်အသွယ်အသွယ်

အသံအသွယ်အသွယ်အသွယ်အသွယ်
အသံအသွယ်အသွယ်အသွယ်အသွယ်

အသံအသွယ်အသွယ်အသွယ်အသွယ်
အသံအသွယ်အသွယ်အသွယ်အသွယ်

အသံအသွယ်အသွယ်အသွယ်အသွယ်
အသံအသွယ်အသွယ်အသွယ်အသွယ်

အသံအသွယ်အသွယ်အသွယ်အသွယ်
အသံအသွယ်အသွယ်အသွယ်အသွယ်

အသံအသွယ်အသွယ်အသွယ်အသွယ်
အသံအသွယ်အသွယ်အသွယ်အသွယ်

Handwritten text in Devanagari script, likely a historical document or manuscript. The text is written on a long, narrow strip of paper or parchment, which is slightly aged and discolored. The script is cursive and appears to be from a historical period. The text is arranged in several lines, with some characters being more prominent than others. The overall appearance is that of a well-preserved but aged historical artifact.

1277

...
...
...
...
...
...

Handwritten text in the first column, top line.

Handwritten text in the first column, second line.

Handwritten text in the first column, third line.

Handwritten text in the first column, bottom line.

Handwritten text in the second column, top line.

Handwritten text in the second column, second line.

Handwritten text in the second column, third line.

Handwritten text in the second column, bottom line.

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ နေပြည်တော် မြို့နယ် အတွင်း နေထိုင်သူ ဦးအောင်လှိုင်

အားဖြင့် နေထိုင်ရာ မြို့နယ် အတွင်း နေထိုင်သူ ဦးအောင်လှိုင်

အားဖြင့် နေထိုင်ရာ မြို့နယ် အတွင်း နေထိုင်သူ ဦးအောင်လှိုင်

အားဖြင့် နေထိုင်ရာ မြို့နယ် အတွင်း နေထိုင်သူ ဦးအောင်လှိုင်

Handwritten text in a script, likely Indic, on the top line of the palm leaf.

Handwritten text in a script, likely Indic, on the second line of the palm leaf.

Handwritten text in a script, likely Indic, on the third line of the palm leaf.

Handwritten text in a script, likely Indic, on the bottom line of the palm leaf.



Handwritten text in a script, likely Indic, on the top line of the palm leaf.

Handwritten text in a script, likely Indic, on the second line of the palm leaf.

Handwritten text in a script, likely Indic, on the third line of the palm leaf.

Handwritten text in a script, likely Indic, on the fourth line of the palm leaf.

Handwritten text in a script, likely Indic, on the bottom line of the palm leaf.

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in five horizontal lines across the leaf. The script is finely etched into the surface of the dried leaf. The leaf shows signs of age, including discoloration and two circular holes, one on the left and one on the right, which were traditionally used for threading a cord to bind multiple leaves together into a book format.

130

Handwritten text in a script, likely Indic, spanning multiple lines across the palm leaf. The text is arranged in approximately 10 horizontal lines, with some characters appearing to be in a different script or dialect than others, possibly indicating a mix of languages or a specific regional dialect. The script is finely etched into the surface of the leaf.

၁၈၈၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၅ နာရီခန့်တွင်
ကျောက်တန်းရွာ၊ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်

ကျောက်တန်းရွာ၊ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်
ကျောက်တန်းရွာ၊ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်

ကျောက်တန်းရွာ၊ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်
ကျောက်တန်းရွာ၊ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်

ကျောက်တန်းရွာ၊ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်
ကျောက်တန်းရွာ၊ မြောက်ဘက် ၁ မိုင်ခန့်အကွာတွင်

[Faint handwritten text in Devanagari script]

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အောက်ပါအတိုင်း ဝန်ထမ်းများ

အားလုံးကို ဝန်ထမ်းများ

အားလုံးကို ဝန်ထမ်းများ

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အောက်ပါအတိုင်း ဝန်ထမ်းများ

အားလုံးကို ဝန်ထမ်းများ

အားလုံးကို ဝန်ထမ်းများ

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အောက်ပါအတိုင်း ဝန်ထမ်းများ

အားလုံးကို ဝန်ထမ်းများ

အားလုံးကို ဝန်ထမ်းများ

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အထွေထွေ အချက်အလက်

အချက်အလက် အကျဉ်းချုပ်

အချက်အလက် အကျဉ်းချုပ်

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အထွေထွေ အချက်အလက်

အချက်အလက် အကျဉ်းချုပ်

အချက်အလက် အကျဉ်းချုပ်

Handwritten text in a script, likely Indic, inscribed on a palm leaf. The text is arranged in approximately 10 horizontal lines. The leaf is dark brown and shows signs of wear, including two circular holes and a central notch. The script is finely etched into the surface of the leaf.

၁၂၇၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ နေပြည်တော် မြို့နယ်၊
မင်းဇင်္ဂရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊

မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊
မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊

မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊
မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊

မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊
မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊ မင်းဇင်္ဂကျေးရွာ၊

၇၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့
မန္တလေးမြို့၊ ဝန်ကြီးရုံး

အထွေထွေ အမည် -
အမှုအရာ -

အမှုအရာ -

အမှုအရာ -

အမှုအရာ -

အမှုအရာ -

အမှုအရာ -

အမှုအရာ -

ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੧ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੧ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੧ ॥

ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੨ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੨ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੨ ॥

ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੩ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੩ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੩ ॥

ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੪ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੪ ॥ ਅਖਰ ਸ੍ਰੀ ਗੁਰੂ ਸਾਹਿਬ ਜੀ ॥ ੪ ॥

မည်သို့သောအခါ၌လည်းကောင်း၊

မည်သို့သောအခါ၌လည်းကောင်း၊

မည်သို့သောအခါ၌လည်းကောင်း၊

မည်သို့သောအခါ၌လည်းကောင်း၊

မည်သို့သောအခါ၌လည်းကောင်း၊

မည်သို့သောအခါ၌လည်းကောင်း၊

မည်သို့သောအခါ၌လည်းကောင်း၊

မည်သို့သောအခါ၌လည်းကောင်း၊

၇ မှတ်တမ်း မှတ်တမ်း ၇ မှတ်တမ်း မှတ်တမ်း

၈ မှတ်တမ်း မှတ်တမ်း ၈ မှတ်တမ်း မှတ်တမ်း

၉ မှတ်တမ်း မှတ်တမ်း ၉ မှတ်တမ်း မှတ်တမ်း

၁၀ မှတ်တမ်း မှတ်တမ်း ၁၀ မှတ်တမ်း မှတ်တမ်း

၁၁ မှတ်တမ်း မှတ်တမ်း ၁၁ မှတ်တမ်း မှတ်တမ်း

၁၂ မှတ်တမ်း မှတ်တမ်း ၁၂ မှတ်တမ်း မှတ်တမ်း

၁၃ မှတ်တမ်း မှတ်တမ်း ၁၃ မှတ်တမ်း မှတ်တမ်း

၁၄ မှတ်တမ်း မှတ်တမ်း ၁၄ မှတ်တမ်း မှတ်တမ်း

Handwritten text on the left side of the palm leaf, including a date "1777" and several lines of script.

Handwritten text on the right side of the palm leaf, continuing the script across multiple lines.

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in approximately 10 horizontal lines across the length of the leaf. The script is finely etched into the surface of the dried leaf. The leaf is light brown and shows signs of age and wear, with three distinct circular holes punched along its length for binding.

Handwritten text in a script, likely Burmese, on a palm leaf manuscript. The text is arranged in approximately 10 horizontal lines across the leaf. The script is finely etched into the surface of the dried leaf. The leaf is dark brown and shows signs of age and wear, with two circular holes visible for binding. The text is written in a cursive, flowing style characteristic of traditional Burmese palm leaf inscriptions.

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in approximately five horizontal lines across the length of the leaf. The script is finely etched into the surface of the dried leaf. The leaf is held in place by a green cord tied around its left edge. Two circular holes are visible, used for threading a string to bind multiple leaves together into a book format.

• ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥ ॐ नमो भगवते वासुदेवाय ॥

၁၈၇၅ ခု ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ဝန်ထမ်းကြီး ဦးအောင်
ကလေးတို့နှင့်အတူ ဝန်ထမ်းငယ်များနှင့်အတူ ဝန်ထမ်းကြီး ဦးအောင်

ကလေးတို့နှင့်အတူ ဝန်ထမ်းငယ်များနှင့်အတူ ဝန်ထမ်းကြီး ဦးအောင်
ကလေးတို့နှင့်အတူ ဝန်ထမ်းငယ်များနှင့်အတူ ဝန်ထမ်းကြီး ဦးအောင်

ကလေးတို့နှင့်အတူ ဝန်ထမ်းငယ်များနှင့်အတူ ဝန်ထမ်းကြီး ဦးအောင်
ကလေးတို့နှင့်အတူ ဝန်ထမ်းငယ်များနှင့်အတူ ဝန်ထမ်းကြီး ဦးအောင်

ကလေးတို့နှင့်အတူ ဝန်ထမ်းငယ်များနှင့်အတူ ဝန်ထမ်းကြီး ဦးအောင်
ကလေးတို့နှင့်အတူ ဝန်ထမ်းငယ်များနှင့်အတူ ဝန်ထမ်းကြီး ဦးအောင်

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅
၃၆
၃၇
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆
၄၇
၄၈
၄၉
၅၀
၅၁
၅၂
၅၃
၅၄
၅၅
၅၆
၅၇
၅၈
၅၉
၆၀
၆၁
၆၂
၆၃
၆၄
၆၅
၆၆
၆၇
၆၈
၆၉
၇၀
၇၁
၇၂
၇၃
၇၄
၇၅
၇၆
၇၇
၇၈
၇၉
၈၀
၈၁
၈၂
၈၃
၈၄
၈၅
၈၆
၈၇
၈၈
၈၉
၉၀
၉၁
၉၂
၉၃
၉၄
၉၅
၉၆
၉၇
၉၈
၉၉
၁၀၀

၁၀၁
၁၀၂
၁၀၃
၁၀၄
၁၀၅
၁၀၆
၁၀၇
၁၀၈
၁၀၉
၁၁၀
၁၁၁
၁၁၂
၁၁၃
၁၁၄
၁၁၅
၁၁၆
၁၁၇
၁၁၈
၁၁၉
၁၂၀
၁၂၁
၁၂၂
၁၂၃
၁၂၄
၁၂၅
၁၂၆
၁၂၇
၁၂၈
၁၂၉
၁၃၀
၁၃၁
၁၃၂
၁၃၃
၁၃၄
၁၃၅
၁၃၆
၁၃၇
၁၃၈
၁၃၉
၁၄၀
၁၄၁
၁၄၂
၁၄၃
၁၄၄
၁၄၅
၁၄၆
၁၄၇
၁၄၈
၁၄၉
၁၅၀
၁၅၁
၁၅၂
၁၅၃
၁၅၄
၁၅၅
၁၅၆
၁၅၇
၁၅၈
၁၅၉
၁၆၀
၁၆၁
၁၆၂
၁၆၃
၁၆၄
၁၆၅
၁၆၆
၁၆၇
၁၆၈
၁၆၉
၁၇၀
၁၇၁
၁၇၂
၁၇၃
၁၇၄
၁၇၅
၁၇၆
၁၇၇
၁၇၈
၁၇၉
၁၈၀
၁၈၁
၁၈၂
၁၈၃
၁၈၄
၁၈၅
၁၈၆
၁၈၇
၁၈၈
၁၈၉
၁၉၀
၁၉၁
၁၉၂
၁၉၃
၁၉၄
၁၉၅
၁၉၆
၁၉၇
၁၉၈
၁၉၉
၂၀၀